

录音机

ထပ် က၊ <tout> ①(蝎子、蜂等)蜇: ပျား ~ သည်။ 被蜂蜇了。②挤(把虱子、虮子挤死): သန်း ~ သည်။ 挤虱子。 / သန်း ~ သည်။ 挤虮子。③(用扎枪等)捕, 戳: လုံနှင့် ပေါင်ကို ~ သည်။ 用扎枪戳了大腿。④绑, 捆: နှီးရှုည် ဖြင့်ချဉ်နှောင်ခြင်းကလျှော်ဖြင့် ~ သည်ထက်ခိုင်တတ်သည်။ 用竹篾捆比用麻捆往往更结实。⑤绊脚,(因被水弄湿或过窄)筒裙贴身走路不便: ရေစိတ်ချဉ်ရှည်ရှည်ဝတ်ထားတော့မြဲ ~ သည်။ 穿着长长的湿筒裙迈不开步。⑥(膝部)弯, 弯曲, 跪着: ပဆ် ~ သည်။ 跪着。 / ဒုံး ~ သည်။ 跪着。

တုပ်ကွဲ က၊ <tout kwa'> 躬身, 弯腰俯首下跪(表示敬意)

တုပ်ကျေး နဲ့ <tout kwei:> 流行性感冒: ~ ကျေးသည်။ 患流行性感冒。 / ~ နာ 流行性感冒 / ~ ဇော် 流行性感冒

တုပ်င် က၊ <tout ngin> 缚, 捆绑: တိုင်တွင် ~ ထားသည်။ 缆在柱子上。

တုပ်တိတုပ်တက် က၊ <tout ti tout tet> 摆摆晃摆, 一扭一摆地, 蹤跚: ~ လမ်းလျောက်ဟန် 扭扭摆摆赶路的样子

တုပ်နှောင် က၊ <tout hnaun> 捆绑: လက်ပြန်ဖိုး ~ ထားသည်။ 把手反绑起来。 / ကြိုးဖြင့်ကျော်ကျော်ပါအောင် ~ သည်။ 用绳子捆得紧紧的。

တုပ်ပျုံ က၊ <tout pyat> 俯首下跪(表示敬意): ~ ရှိသွေးခား စားသည်။ 极其恭敬地侍候。 / ~ တောင်းပန်သည်။ 跪下求饶。 / ~ အသုတေသနခံသည်။ 哀求。

တုပ်စိ က၊ <tout wut> 俯首下跪, 五体投地: နိုင်သော ~ အေားသည်။ 跪着朝见。

တမ်း I က၊ <tan:> ①铭记 ②念叨, 咬记, 怀念, 思念 II နဲ့ <tan:> ①传统, 习俗 ②本性, 习性, 自然 III ပါ <dan:> ①(放于动词之后)表示共同遵守某种信约: တို့ဆိုတို့ဆိုကျော် ~ 互不侵犯。 / ပြေားလိုက် ~ ကစားတယ်။ 玩追逐游戏。 / အားမန်? ~ ပြောသာပြောသာ။ 别客气, 尽管说吧。②(放于动词之后)表示总是, 往往: ဖော်မနား ~ သင်ကြားပြောသည်။ 不辞辛苦地进行教学。

တမ်းချိုး နဲ့ <tan: gyin:> 一种表示思念之情的诗

တမ်းစွေ က၊ <tan: sei'/ tan: si'> 符合要求, 符合规定程度: လုပ်သားပြည်သူတိုင်းလူ ~ နေ့ခိုင်အောင်ကြိုးပော်သွားမည်။ 要为所有的劳动人民都能过上人的生活而奋斗。

တမ်းတ က၊ <tan: da'> 念叨, 咬记, 怀念, 思念

တမ်းတမ်းခွဲ က၊ <tan: dan: zwe:> 着恋, 迷恋, 极其喜爱: သူကတိသူနာပြုဆရာတကို ~ ကြိုက်နေတယ်။ 他迷恋上那位护士了。 / တခါစားဘူးဘာနဲ့ ~ သွားတာပဲ။ 吃过一次就上瘾了。

တမ်းမိတမ်းရွာ က၊ <tan: mi' tan: ya> 想起什么就……, 随心所欲地: သူစိတ်ထဲရှိရာ ~ ပြောချင်တာပြောပစ်တတ်တယ်။ 他

常常想说啥就说啥。

တမ်းမှန်း က၊ <tan: hman:> 想象, 猜测, 估计: ~ ရှုံးလုပ်ကိုင် လျှင်အမှားနှင့်ရှင်ဆိုင်ရှုန်သာရှိသည်။ 凭想当然办事必定会犯错误。 / မိမိဖြစ်မယ့်ထားအကေတယ်က ~ မိတယ်။ 我早就预料到会这样的。

တမ်းရမ်း က၊ <tan: yan:> = တမ်းမှန်း

တိမ် I က၊ <tein> ①浅: ဧရာ ~ သည်။ 水浅。②(学识、见识)肤浅, 浅薄, 粗疏: ဥာဏ် ~ သည်။ 脑子笨。 / အဆြမ်း အပြင် ~ သည်။ 见识短。 / အလွန် ~ တဲ့ပြက်ထဲ့။ 非常粗俗的笑话。③消失, 变弱: သူ့အသုတေသန ~ သွားသည်။ 他的声音变弱了。 II နဲ့ <tein> ①云, 云彩 ②【医】白翳 တိမ်ကော က၊ <tein gaw:> ①淤滞: မြစ်ချောင်း ~ သွားသည်။ 河道淤滞。②(喻)绝迹, 失传, 丢失: ရှုံးသေးဟျား ~ ရေလေအောင်ကြုံဆောင်ရွက်ပေးလျက်ရှိသည်။ 正在采取措施使木偶剧不至于失传。 / ဆရာတိုးမျိုးမျိုးချိုးအချို့ ~ ပျော်စီး သွားခဲ့သည်။ 老先生的一些画已经被毁了。

တိမ်ကျ က၊ <tein kya'> 【医】患白内障

တိမ်ကြေးစင် က၊ <tein gyei: sin> 万里无云, 晴空如洗: နှီးကောင်းကင်တွင် ~ လျှပ်စီးသည်။ 万里无云。

တိမ်ကြေးလေကြေးစင် က၊ <tein gyei: la' gyei: sin> = တိမ်ကြေးစင်

တိမ်ခါး နဲ့ <tein go:> 烟云, 云雾

တိမ်ခိုးငါးပါး နဲ့ <tein go: ng-pi'> 精制上等虾酱

တိမ်ခန်း နဲ့ <tein gan:> 【物】云室

တိမ်ခြည် နဲ့ <tein gyi> 云彩

တိမ်ခွဲပ် က၊ <tein khut> 云层相遇放电

တိမ်ခြေးကြေးကြေး နဲ့ <tein ng-gyn: kyei:> 鳞状云

တိမ်ချုပ် က၊ <tein ngout> 埋没, 淹没, 泥灭, 失传: ယဉ်ကျေးမှု ~ ကအေးပါပြုတိတတ်သည်။ 丧失文化, 民族就会灭绝。 / သုတေသန ~ နေသည့်မှုကြောပြီ။ 他的名字已经好久不被人们提及了。

တိမ်စိန် နဲ့ <tein sain tein yeit> 云彩, 积云

တိမ်နှီး က၊ <tein swe:> 【医】患眼内障, 长白翳

တိမ်ညိုး နဲ့ <tein nyo> 乌云, 黑云, 浓云: ~ ဖုံးသည်။ 乌云笼罩。 / သုတေသန ~ ဖုံးလာသည်။ 乌云笼罩了他的生活。喻: 生活艰难起来了。

တိမ်ညုန်း နဲ့ <tein nyun' za:> ①传说中的飞象 ②传说中的飞马

တိမ်တလိုက်လေတလိုက် က၊ <tein-t-lait lei-t-lait> 乌云翻滚: မိုးကောင်းကင်တွင် ~ ဖြစ်ကားမိုးမြောကွောမည့်အသွင်ဆောင်နေသည်။ 天空乌云翻滚看样子要下雨了。

တိမ်တလုပ်ကရိယာ နဲ့ <tein du' lout k-ri' ya> 【物】云室 = တိမ်ခန်း

တိမ်တောက် က၊ <tein taut> 日落时出现晚霞: ~ ရှုံးဖောင်